



စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

၂၀၁၇ ခုနှစ်၊

ကာလလတ်ကြေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာ

နေရာ ၊ နေပြည်တော်
ရက်စွဲ ၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၈ ရက်

၂၀၁၇ ခုနှစ်၊ ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာ (Medium – Term Debt Management Strategy-MTDS)

နိဒါန်း

၁။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာကို ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ (၁၉) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပါသည်။ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေအရ အဆိုပါမဟာဗျူဟာကို နောက်ဘဏ္ဍာရေးနှစ် (၃) နှစ်ကာလစီအတွက် နှစ်စဉ် ပြင်ဆင်ရေးဆွဲရမည်ဖြစ်သဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ထိ ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာကို ရေးဆွဲတင်ပြခြင်းဖြစ်ပါသည်။

၂။ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှု၏ ရည်ရွယ်ချက်မှာ အစိုးရ၏ဘဏ္ဍာငွေဖြည့်ဆည်းမှု လိုအပ်ချက်များနှင့် ၎င်း၏ကာလတို၊ ကာလရှည် ပေးရန်တာဝန်များကို ဆုံးရှုံးနိုင်ခြေအနည်းဆုံးနှင့် ကုန်ကျစရိတ်အနည်းဆုံးဖြစ်စေရန်နှင့် ဈေးကွက်ဖွံ့ဖြိုးရေးကို အားပေးမြှင့်တင်ရန်တို့ဖြစ်ပါသည်။ ကာလလတ် ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာသည် အောက်ပါရည်ရွယ်ချက်များကို အလေးထားပါသည်-

(က) ကြွေးမြီခံနိုင်ရည်ရှိမှုအဆင့်ကိုထိန်းသိမ်းထားရှိရန်၊

(ခ) ဘဏ္ဍာရေးဆိုင်ရာဆုံးရှုံးနိုင်ခြေများကို စီမံခန့်ခွဲရန်နှင့် ယင်းဆုံးရှုံးနိုင်ခြေများကို သင့်တင့်လျောက်ပတ်သော အတိုင်းအတာတွင်ရှိနေစေရန်အတွက် ပြည်သူ့ကြွေးမြီအနေအထားကို အကဲဖြတ်ရန်၊

(ဂ) အစိုးရငွေချေးသက်သေခံလက်မှတ်များရောင်းဝယ်သည့် ပြည်တွင်းဈေးကွက်များ ဖွံ့ဖြိုးတိုးတက်စေရန်။

အစိုးရကြွေးမြီ

၃။ ၂၀၁၇ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ရှိ အစိုးရကြွေးမြီလက်ကျန်အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

(က) ပြည်ပကြွေးမြီ

	အမေရိကန်ဒေါ်လာ (သန်း)
(၁) အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများချေးငွေ	၁,၄၅၅.၀
(၂) နှစ်နိုင်ငံအစိုးရကြားချေးငွေ	၇,၆၉၃.၈
- ပဲရစ်ကလပ်နိုင်ငံများ	၃,၄၅၃.၃
- ပဲရစ်ကလပ်မဟုတ်သောနိုင်ငံများ	၄,၂၄၀.၅
ပေါင်း	<u>၉,၁၄၈.၈</u>

(ခ) ပြည်တွင်းကြွေးမြီ

	ကျပ် (ဘီလီယံ)
(၁) ဗဟိုဘဏ်သို့ ရောင်းချသော ငွေတိုက်လက်မှတ်များ	၁၃,၆၅၈.၂
(၂) လေလံစနစ်ဖြင့်ရောင်းချသော ငွေတိုက်လက်မှတ်များ	၉၇၅.၈
(၃) ငွေတိုက်စာချုပ် (စနစ်ဟောင်း)	၂,၁၈၄.၄
(၄) လေလံစနစ်ဖြင့်ရောင်းချသော ငွေတိုက်စာချုပ်များ	၁,၂၀၁.၆
ပေါင်း	<u>၁၈,၀၂၀.၀</u>

၄။ အစိုးရကြွေးမြီ၏ အဓိကလက္ခဏာရပ်များ

- (က) ပြည်ပချေးငွေအများစုသည် သက်သာမှုရှိသည့်ချေးငွေများဖြစ်ပြီး ပုံသေအတိုးနှုန်းဖြင့် ချေးငွေမှာ ပြည်ပချေးငွေစုစုပေါင်း၏ ၉၈% ဖြစ်ပါသည်။
- (ခ) ပြည်တွင်းကြွေးမြီများတွင် ဗဟိုဘဏ်သို့ အစိုးရငွေတိုက်လက်မှတ်များရောင်းချခြင်း ဖြင့် ဖြည့်ဆည်းထားသည့် ကြွေးမြီလက်ကျန်မှာ ပြည်တွင်းကြွေးမြီ စုစုပေါင်း၏ ၇၆% ရှိပါသည်။ ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ်အထိ ချေးယူငွေအား အတိုးနှုန်း ၄% ဖြင့်လည်းကောင်း၊ ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်မှစ၍ ချေးယူငွေအား ပျမ်းမျှ ဈေးကွက်အတိုးနှုန်း (Average Market Auction Rate) ဖြင့်လည်းကောင်း ပေးချေရမည်ဖြစ်ပါသည်။

- (ဂ) ပြည်တွင်းကြွေးမြီစုစုပေါင်း၏ ၈၀% သည် သက်တမ်း (၃) လ ရှိသော အစိုးရ ငွေတိုက်လက်မှတ်များဖြစ်ပါသည်။

ပြည်ပကြွေးမြီ


၅။ ၂၀၁၇ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ အစိုးရ၏ ပြည်ပကြွေးမြီလက်ကျန်မှာ အမေရိကန်ဒေါ်လာ ၉,၁၄၈.၈ သန်း (ကျပ် ၁၀,၈၄၁.၃ ဘီလီယံ) ရှိပါသည်။

၆။ ၂၀၁၅ ခုနှစ် မတ်လ၊ ၂၀၁၆ ခုနှစ် မတ်လ နှင့် ၂၀၁၇ ခုနှစ် မတ်လတို့တွင် အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများနှင့် နှစ်နိုင်ငံအစိုးရကြား ကြွေးမြီလက်ကျန်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
အမေရိကန်ဒေါ်လာ (သန်း)

စဉ်	နိုင်ငံ/အဖွဲ့အစည်း	၃၁-၃-၂၀၁၅	၃၁-၃-၂၀၁၆	၃၁-၃-၂၀၁၇
၁။	အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ	၁,၃၀၃.၉	၁,၃၇၅.၆	၁,၄၅၅.၀
	- အေဒီဘီ	၅၁၆.၇	၅၂၄.၁	၅၂၂.၈
	- အိုင်ဒီအေ	၇၇၀.၃	၈၃၆.၈	၉၁၆.၈
	- အခြား	၁၆.၉	၁၄.၇	၁၅.၄
၂။	နှစ်နိုင်ငံအစိုးရကြားချေးငွေ	၇,၅၃၄.၂	၈,၁၅၄.၇	၇,၆၉၃.၈
	<u>ပဲရစ်ကလပ်အဖွဲ့ဝင်နိုင်ငံများ</u>	<u>၃,၀၆၅.၃</u>	<u>၃,၄၀၆.၀</u>	<u>၃,၄၅၃.၃</u>
	- ဂျပန်	၁,၇၁၄.၆	၁,၉၈၈.၄	၂,၁၃၂.၄
	- ဂျာမနီ	၇၁၁.၉	၇၄၅.၅	၆၉၂.၇
	- အခြား	၆၃၈.၈	၆၇၂.၁	၆၂၈.၂
	<u>ပဲရစ်ကလပ်အဖွဲ့ဝင်မဟုတ်သောနိုင်ငံ</u>	<u>၄,၄၆၈.၉</u>	<u>၄,၇၄၈.၇</u>	<u>၄,၂၄၀.၅</u>
	- တရုတ်	၃,၉၇၂.၃	၄,၃၁၂.၃	၃,၈၇၅.၅
	- အခြား	၄၉၆.၆	၄၃၆.၄	၃၆၅.၀
	စုစုပေါင်း	၈,၈၃၈.၁	၉,၅၃၀.၃	၉,၁၄၈.၈


မှတ်ချက်။ စာရင်းပိတ်သည့်နေ့ရှိငွေလဲလှယ်နှုန်းများဖြင့် တွက်ချက်ထားခြင်းဖြစ်ပါသည်။

၇။ ပြည်ပချေးငွေများ၏ ပျမ်းမျှအတိုးနှုန်း (Weighted Average Interest Rate) မှာ ၁.၈၅% ဖြစ်ပြီး အတိုးနှုန်း သုညမှ ၄.၅% အတွင်း ရှိပါသည်။ ၃၁-၃-၂၀၁၇ ရက်နေ့ရှိ ပြည်ပကြွေးမြီတွင် ငွေကြေးအမျိုးအစားအလိုက် ပါဝင်မှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်-



၈။ ပြည်ပချေးငွေအား အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် နှစ်နိုင်ငံအစိုးရများအကြားရယူထားခြင်းဖြစ်ပြီး အများစုမှာဆိုင်းငံ့ကာလ (၁၀) နှစ်အထိနှင့် ဆိုင်းငံ့ကာလအပါအဝင် ချေးငွေသက်တမ်း (၄၀) နှစ် အထိရှိပါသည်။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်မှစ၍ ပြည်ပချေးငွေအပေါ် အရင်း၊ အတိုးပြန်လည်ပေးဆပ်ရမည့် ခန့်မှန်းချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

အမေရိကန်ဒေါ်လာ (သန်းပေါင်း)



မှတ်ချက်။ စာရင်းပိတ်သည့်နေ့ရှိငွေလဲလှယ်နှုန်းများဖြင့် တွက်ချက်ထားခြင်းဖြစ်ပါသည်။

၈၄

ပြည်တွင်းကြွေးမြီ

၉။ ပြည်တွင်းကြွေးမြီတွင် အစိုးရငွေတိုက်လက်မှတ်များမှာ ပြည်တွင်းကြွေးမြီ စုစုပေါင်း၏ ၈၁% ရှိပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ရောင်းချသည့် အစိုးရငွေတိုက်လက်မှတ်များမှာ သက်တမ်း (၃) လ ဖြစ်ပြီး သက်တမ်းစေ့ချိန်တွင် အချို့ကို ပြန်လည်ရွေးယူနိုင်သော်လည်း အချို့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ပြန်လည်ရောင်းချခြင်းဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ပြည်ထောင်စု အစိုးရအပ်ငွေစာရင်းတွင် ပိုငွေပေါ်ပေါက်သည့်အခါ ပြန်လည်ရွေးနှုတ်လိုပါက ရွေးနှုတ်နိုင်ပါ သည်။ လိုငွေပေါ်ပေါက်သည့်အခါ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တိုက်ရိုက်ဖြည့်ဆည်းပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ ချေးယူမှုကို လျော့ချနိုင်ရန် အစိုးရငွေတိုက်လက်မှတ်များနှင့် ငွေတိုက်စာချုပ်များကို လေလံစနစ်ဖြင့် ပုံမှန်ရောင်းချလျက်ရှိပါသည်။ ၂၀၁၅ ခုနှစ် မတ်လ၊ ၂၀၁၆ ခုနှစ် မတ်လနှင့် ၂၀၁၇ ခုနှစ် မတ်လတို့ရှိ ပြည်တွင်းကြွေးမြီလက်ကျန်မှာ အောက်ပါအတိုင်းဖြစ် ပါသည်-

ကျပ် (ဘီလီယံ)

စဉ်	အကြောင်းအရာ	၃၁-၃-၂၀၁၅	၃၁-၃-၂၀၁၆	၃၁-၃-၂၀၁၇
၁။	ငွေတိုက်စာချုပ်များ			
	- လေလံစနစ်မတိုင်မီ	၂,၉၀၀.၆	၂,၆၁၄.၈	၂,၁၈၄.၄
	- လေလံစနစ်ဖြင့်ရောင်းချခြင်း	-	-	၁,၂၀၁.၆
၂။	ငွေတိုက်လက်မှတ်လေလံစနစ်ဖြင့် ရောင်းချခြင်း	၁၀၇.၈	၆၆၄.၈	၉၇၅.၈
၃။	ဗဟိုဘဏ်သို့ရောင်းချခြင်း	၉,၄၇၉.၀	၁၂,၄၄၄.၉	၁၃,၆၅၈.၂
	စုစုပေါင်း	၁၂,၄၈၇.၄	၁၅,၇၂၄.၅	၁၈,၀၂၀.၀

ဈေးကွက်ကိုအခြေခံသည့် အစိုးရငွေချေးသက်သေခံလက်မှတ်များ

၁၀။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေချေးယူခြင်းဖြင့် လိုငွေဖြည့်ဆည်းခြင်းအား လျော့ချနိုင်ရန်နှင့် ပြည်တွင်းငွေကြေးဈေးကွက်ဖွံ့ဖြိုးတိုးတက်စေရန် ဈေးကွက်ကိုအခြေခံသည့် အစိုးရငွေချေးသက်သေ ခံလက်မှတ်စနစ်သို့ ပြောင်းလဲသည့်အစီအစဉ်ကို အောက်ပါအတိုင်းဆောင်ရွက်ခဲ့ပါသည်-

(က) ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလတွင် အစိုးရငွေတိုက်လက်မှတ်များ (Treasury Bills) ကို ဈေးပြိုင်စနစ်ဖြင့် စတင်ရောင်းချခဲ့ပါသည်။

- (ခ) ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလတွင် အစိုးရငွေတိုက်စာချုပ်များ (Treasury Bonds) ကို ဈေးပြိုင်စနစ်ဖြင့် စတင်ရောင်းချခဲ့ပါသည်။

အစိုးရငွေတိုက်လက်မှတ် (Treasury Bill)

၁၁။ အစိုးရငွေတိုက်လက်မှတ်များ ဈေးပြိုင်စနစ်ဖြင့် ရောင်းချရာတွင် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှ ၂၀၁၇ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ လေလံခေါ်ယူခဲ့သည့် အကြိမ်ပေါင်း (၅၁) ကြိမ်ဖြစ်ပါသည်။ ၎င်း ၅၁ ကြိမ်အနက် လေလံခေါ်ယူသည့်ပမာဏထက်ကျော်လွန်၍ လေလံ ဝင်ရောက်မှု (၁၆) ကြိမ်၊ ဝင်ရောက်ယှဉ်ပြိုင်မှုမရှိသည့် လေလံ ၄ ကြိမ် ဖြစ်ပါသည်။ အစိုးရငွေဈေး သက်သေခံလက်မှတ်များ ပြန်လည်ရွေးနှုတ်ရမည့်အခြေအနေနှင့် လစဉ်ပြည်ထောင်စုအစိုးရအပ်ငွေ စာရင်းတွင် ပိုငွေ/ လိုငွေဖြစ်ပေါ်မှု အခြေအနေတို့အား သုံးသပ်၍ ဈေးကွက်ကသတ်မှတ်သည့် အတိုးနှုန်းသို့ တိုးမြှင့်ပေးလျက်ရှိပါသည်။ သို့ပါ၍ နိုင်ငံတော်အနေဖြင့် အစိုးရငွေဈေးသက်သေခံ လက်မှတ်အပေါ် အတိုးပေးရသည့် အသုံးစရိတ်မှာလည်း မြင့်တက်လာလျက်ရှိပါသည်။ ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ်တွင် အတိုးပေးငွေမှာ ကျပ် ၆၁၆ ဘီလီယံဖြစ်ပြီး ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်တွင် အတိုးပေးငွေမှာ ကျပ် ၈၁၂ ဘီလီယံ ဖြစ်ပါသည်။

အစိုးရငွေတိုက်စာချုပ် (Treasury Bond)

၁၂။ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့ မတိုင်မီအထိ အစိုးရငွေတိုက်စာချုပ်များကို (၂) နှစ်၊ (၃) နှစ်နှင့် (၅) နှစ် သက်တမ်းနှင့် အတိုးနှုန်း တစ်နှစ်လျှင် ၈.၇၅% ၊ ၉% နှင့် ၉.၅% တို့ဖြင့် ထုတ်ဝေခဲ့ပါသည်။ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့မှစ၍ အစိုးရငွေတိုက်စာချုပ်လက်ကျန် များကို စနစ်သစ်ဖြင့် မှတ်တမ်းပြုစုနိုင်ရန်အလို့ငှာ သက်တမ်းစေ့မည့်ရက်များအား နှစ်စဉ်မေလ နှင့် နိုဝင်ဘာလတို့သို့ ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။ ထို့နောက် International Securities Identification Number (ISIN) Code သတ်မှတ်ခြင်း၊ CBM – NET အတွင်း ပြောင်းလဲ မှတ်တမ်းတင်ခြင်းတို့ဖြင့် စာရွက်စာတမ်းစနစ်အစား စာရွက်စာတမ်းမဲ့စနစ် (Scripless) သို့ ပြောင်းလဲနိုင်ခဲ့ပါသည်။ ၃၁-၃-၂၀၁၇ ရက်နေ့အထိ ရောင်းချခဲ့သည့် အစိုးရငွေတိုက်စာချုပ်များ အတွက် လာမည့်ဘဏ္ဍာနှစ် (၃) နှစ်အထိ သက်တမ်းအလိုက် ရွေးနှုတ်မည့်အစီအစဉ်မှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

အစိုးရငွေတိုက်စာချုပ်များ ရွေးနုတ်ရမည့်အစီအစဉ် (၃၁-၃-၂၀၁၇ အထိ)

(ကျပ်ဘီလီယံ)

အစိုးရငွေတိုက်စာချုပ်	၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်	၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်	၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်
ငွေတိုက်စာချုပ် (လေလံစနစ်မတိုင်မီ)			
(က) မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တိုက်ရိုက်ရောင်းချခြင်း	၆၂၉.၅	၉၄၂.၁	၃၃၆.၀
(ခ) တစ်ဆင့်ခံရောင်းချသူများမှ တဆင့်ရောင်းချခြင်း	၂၉.၉	၁၁.၃	၄.၃
လေလံစနစ်ဖြင့် ရောင်းချခြင်း	-	၃၂၀.၀	၇၁၉.၇
စုစုပေါင်း	၆၅၉.၄	၁,၂၇၃.၄	၁,၀၆၀.၀

၁၃။ ဈေးကွက်ကိုအခြေခံသည့် အစိုးရငွေတိုက်စာချုပ်များ လေလံစနစ်ဖြင့်ရောင်းချမှုကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့မှ ၂၀၁၇ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့အထိ လေလံ (၇) ကြိမ်ခေါ်ယူခဲ့ပါသည်။ ဦးစွာ (၂) နှစ် သက်တမ်း ငွေတိုက်စာချုပ်ကို ကူပွန်အတိုးနှုန်း ၉% ဖြင့် (၂) ကြိမ်၊ (၃) နှစ် သက်တမ်း ငွေတိုက်စာချုပ်ကို ကူပွန်အတိုးနှုန်း ၉.၂၅% ဖြင့် (၂) ကြိမ်၊ (၃) နှစ် သက်တမ်း ငွေတိုက်စာချုပ်ကို ကူပွန်အတိုးနှုန်း ၉.၅% ဖြင့် (၃) ကြိမ် ထုတ်ဝေခဲ့ပါသည်။

ရင်းနှီးမြှုပ်နှံသူများနှင့် ဆက်သွယ်ဆောင်ရွက်မှုများနှင့် ဈေးကွက်ဖွံ့ဖြိုးတိုးတက်မှု

၁၄။ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်မှုရှိစေရန် (၃) လ သက်တမ်းရှိ အစိုးရငွေတိုက်လက်မှတ်များအပြင် ၄-၅-၂၀၁၆ ရက်နေ့မှစ၍ (၆) လ သက်တမ်းရှိ အစိုးရငွေတိုက်လက်မှတ်များနှင့် ၁၅-၆-၂၀၁၆ ရက်နေ့မှစ၍ (၁) နှစ်သက်တမ်းရှိ အစိုးရငွေတိုက်လက်မှတ်များကို တိုးချဲ့ထုတ်ဝေခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံသူများတိုးပွားလာစေရန် ၁၈-၁၀-၂၀၁၆ ရက်နေ့မှစတင်၍ နိုင်ငံခြားဘဏ်ခွဲများအား လေလံဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြုခဲ့ပါသည်။ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ငွေချေးသက်သေခံလက်မှတ်များရောင်းဝယ်ရေးကုမ္ပဏီများနှင့် အာမခံကုမ္ပဏီများအား လေလံဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၆ - ၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း မတ်လအထိ ဘဏ်များနှင့် ရင်းနှီးမြှုပ်နှံသူများနှင့် အလုပ်ရုံဆွေးနွေးပွဲများ၊ တွေ့ဆုံဆွေးနွေးပွဲများ (၈) ကြိမ်

၁၃

ပြုလုပ်ခဲ့ပါသည်။ ၂၀၁၇- ၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်တွင် (၅) နှစ် သက်တမ်းရှိသော အစိုးငွေတိုက် လက်မှတ်များကို ထုတ်ဝေရောင်းချရန်ဆောင်ရွက်လျက်ရှိပါသည်။

အစိုးရမှ ငွေထုတ်ချေးခြင်း / ထပ်ဆင့် ငွေထုတ်ချေးခြင်းနှင့် ချေးငွေအာမခံချက်များ

၁၅။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများနှင့်အညီ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ နိုင်ငံတော်ကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ထပ်ဆင့်ငွေထုတ်ချေးထားသည့် ပြည်ပချေးငွေ (၂) ခုဖြစ်ပါသည်။ ၎င်းတို့မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက မြို့တော်ရေပေးဝေမှုဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ရန်အတွက် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ ချေးငွေ ဂျပန်ယန်း ၂၃.၆၈၃ ဘီလီယံကို ထပ်ဆင့်ထုတ်ချေးခြင်းနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက မန္တလေးမြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အကောင်အထည်ဖော်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ ချေးငွေ အမေရိကန်ဒေါ်လာ ၆၀ သန်းကို ထပ်ဆင့်ထုတ်ချေးခြင်းတို့ဖြစ်ပါသည်။ ထပ်ဆင့်ငွေထုတ်ချေးထားသည့် ပြည်ပထောက်ပံ့ငွေ (၁) ခုဖြစ်ပါသည်။ ၎င်းမှာ ဂျာမဏီဖွံ့ဖြိုးရေးဘဏ် (KFW) က မြန်မာနိုင်ငံ၏အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများအားမြှင့်တင်ရန်အတွက် ပေးအပ်သည့် ထောက်ပံ့ငွေ ယူရို ၃.၃၀ သန်းအား မြန်မာကျပ်သို့ပြောင်းလဲ၍ ဘဏ်များမှတစ်ဆင့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများသို့ ထပ်ဆင့်ချေးခြင်းဖြစ်ပါသည်။ အစိုးရက အာမခံထားသည့် ချေးငွေများမရှိပါ။

ကြွေးမြီနှင့် ဂျီဒီပီအချိုး

၁၆။ နိုင်ငံတော်၏ ပြည်တွင်း၊ ပြည်ပကြွေးမြီနှင့် ဂျီဒီပီအချိုးမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

ဘဏ္ဍာရေးနှစ်	ပြည်တွင်းကြွေးမြီ (ကျပ်ဘီလီယံ)	ပြည်ပကြွေးမြီ (ကျပ်ဘီလီယံ)	ဂျီဒီပီတန်ဖိုး (ကျပ်ဘီလီယံ)	ပြည်တွင်းကြွေးမြီနှင့် ဂျီဒီပီအချိုး	ပြည်ပကြွေးမြီနှင့် ဂျီဒီပီအချိုး	ပြည်တွင်း၊ ပြည်ပ ကြွေးမြီနှင့် ဂျီဒီပီအချိုး
၂၀၁၄-၂၀၁၅	၁၂,၄၈၇	၉,၅၄၅	၆၆,၁၈၇	၁၈.၉%	၁၄.၄%	၃၃.၃%
၂၀၁၅-၂၀၁၆	၁၅,၇၂၄	၁၂,၂၄၆	၇၃,၃၁၄	၂၁.၄%	၁၆.၇%	၃၈.၁%
၂၀၁၆-၂၀၁၇	၁၈,၀၂၀	၁၀,၈၄၁	၈၁,၀၆၄	၂၂.၂%	၁၃.၄%	၃၅.၆%

ဆုံးရှုံးနိုင်ခြေများကို စီမံခန့်ခွဲခြင်း

- ၁၇။ (က) ဘဏ္ဍာရေးဆိုင်ရာဆုံးရှုံးနိုင်ခြေကိုစီမံခန့်ခွဲခြင်း။ ခိုင်မာသောအပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေးအဖွဲ့အစည်းများထံမှလည်းကောင်း၊ နှစ်နိုင်ငံအစိုးရများညှိနှိုင်း၍ လည်းကောင်း သက်သာသောချေးငွေများကို ရယူဆောင်ရွက်မည်ဖြစ်ပါသည်။
- (ခ) နိုင်ငံခြားငွေကြေးအမျိုးအစားကြောင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်း။ တတ်နိုင်သမျှ အမေရိကန်ဒေါ်လာငွေကြေးဖြင့် ရယူခြင်းနှင့် ၎င်းချေးငွေဖြင့် အသုံးစရိတ်များကို အခြားသော နိုင်ငံခြားငွေကြေးအမျိုးအစားသို့ ပြောင်းလဲခြင်းမပြုဘဲ သုံးစွဲရမည် ဖြစ်ပါသည်။ ပြည်ပကြွေးမြီအား စုစုပေါင်းကြွေးမြီ၏ ၅၀% ထက်မပိုစေရန်ထိန်း သိမ်းဆောင်ရွက်မည် ဖြစ်ပါသည်။
- (ဂ) အတိုးနှုန်းကြောင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်း။ လက်ရှိပြည်ပချေးငွေအများစုမှာ ပုံသေအတိုးနှုန်းဖြစ်ပါသည်။ ပြည်တွင်းချေးငွေမှာမူ ပုံသေအတိုးနှုန်းနှင့် နှုန်းရှင် အတိုးနှုန်းတို့ ပါဝင်သဖြင့် ပုံသေအတိုးနှုန်းဖြင့် သက်တမ်းကြာရှည်သော အစိုးရ ငွေတိုက်စာချုပ်များကို ဦးစားပေးထုတ်ဝေရန် မျှော်မှန်းပါသည်။
- (ဃ) ဘဏ္ဍာငွေပြန်လည်ဖြည့်ဆည်းမှု ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်း။ ပြည်ပချေးငွေများမှာ ပြန်ဆပ်ကာလရှည်ကြာသဖြင့် ဘဏ္ဍာငွေပြန်လည်ဖြည့်ဆည်းရသည့် ဆုံးရှုံးနိုင်ခြေ နည်းပါးပါသည်။ အစိုးရငွေတိုက်စာချုပ်များကို ကာလရှည်ထုတ်ဝေနိုင်ပါက ဆုံးရှုံး နိုင်ခြေ လျော့နည်းမည်ဖြစ်ပါသည်။
- (င) ငွေဖြစ်လွယ်မှုဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်း ။ အစိုးရ၏ ကာလတိုငွေကြေးအရင်းအမြစ်များ ရရှိရန်နှင့် လုံလောက်သော ငွေသားလက်ကျန်ထိန်းသိမ်းရန် လုပ်ထုံးလုပ်နည်းများ ချမှတ်ခြင်းနှင့် အစိုးရငွေသားစီးဆင်းမှု ကြိုတင်ခန့်မှန်းခြင်းနှင့် အမှန်ငွေသား စီးဆင်းမှုတို့ကို စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှုခြင်းတို့ကို ဆောင်ရွက်မည် ဖြစ်ပါ သည်။
- (စ) လုပ်ငန်းဆောင်ရွက်မှုဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်း။ ကြွေးမြီစာရင်းမှတ်တမ်းတင် ခြင်းနှင့် စီမံခန့်ခွဲမှုစနစ် လုံခြုံမှုရှိစေရန် နိုင်ငံတကာအဆင့်မီ Commonwealth Secretariat Debt Recording and Management System (CS – DRMS)

ဖြင့် စတင်ဆောင်ရွက်နေပြီဖြစ်ပါသည်။ လုပ်ငန်းကျွမ်းကျင်နိုင်ရန်၊ စွမ်းဆောင်ရည် မြှင့်တင်ရန်နှင့် ကြွေးမြီစီမံခန့်ခွဲမှုဌာနခွဲ ဝန်ထမ်းအင်အားတိုးချဲ့ရန် ဆက်လက် ဆောင်ရွက်မည်ဖြစ်ပါသည်။

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ငွေချေးယူရန်လျာထားမှုအစီအစဉ်

၁၈။ ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေအရ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်၏ လိုငွေမှာ ကျပ် ၃,၉၉၀ ဘီလီယံဖြစ်ပါသည်။ ချေးယူနိုင်ခွင့်ရှိသည့် အများဆုံးပမာဏ ကျပ် ၅,၂၀၀ ဘီလီယံ ပေါ်မူတည်၍ အစိုးရငွေတိုက်စာချုပ်များလေလံစနစ်ဖြင့် ရောင်းချခြင်းကို ၄၀% (ကျပ် ၁,၃၇၈.၄ ဘီလီယံ) ၊ အစိုးရငွေတိုက်လက်မှတ်များလေလံစနစ်ဖြင့် ရောင်းချခြင်းကို ၃၀% (ကျပ် ၁,၀၃၃.၈ ဘီလီယံ)၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ အစိုးရငွေတိုက်လက်မှတ်များ ရောင်းချခြင်းကို ၃၀% (ကျပ် ၁,၀၃၃.၈ ဘီလီယံ) နှင့် ပြည်ပမှချေးငွေထုတ်ယူသုံးစွဲရန် ကျပ် ၁,၇၅၄ ဘီလီယံ လျာထားပါသည်။

အစိုးရ၏ ကြွေးမြီဆိုင်ရာဆောင်ရွက်ရမည့် အဓိကလုပ်ငန်းများ

၁၉။ အစိုးရကြွေးမြီစီမံခန့်ခွဲမှုအတွက် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်ထိ ဆောင်ရွက်ရန် အဓိကလုပ်ငန်းများမှာ -

- (က) ပြည်ပချေးငွေရယူရာတွင် ကြွေးမြီခံနိုင်ရည်ရှိမှုကိုထိန်းသိမ်းလျက် နိုင်ငံတော်၏ စီးပွားရေးမူဝါဒများကို အထောက်အကူပြုစေမည့် စီမံကိန်း/ လုပ်ငန်းများအတွက် သက်သာသောချေးငွေများကို ဦးစားပေးရယူပါမည်။ သက်သာသောချေးငွေဖြစ်ပြီး အသုံးစရိတ်ကို လွတ်လပ်စွာ သုံးစွဲနိုင်သော (Development Policy Operation – DPO) ချေးငွေများကိုလည်း ချေးငွေစည်းကမ်းချက်များအပေါ်မူတည်၍ ရယူနိုင်ရန် ဆောင်ရွက်ပါမည်။
- (ခ) ကုန်သွယ်မှု (သို့မဟုတ်) ရောင်းသူချေးငွေများရယူခြင်းကို ချေးငွေစည်းကမ်းသတ်မှတ်ချက်များ လက်ခံနိုင်ဖွယ်အခြေအနေရှိပြီး ပြန်ရချက်ကောင်းမွန်သော ပြည်ပ ကူးသန်းရောင်းဝယ်ရေးချေးငွေများကိုသာ ရယူပါမည်။
- (ဂ) တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် ၎င်းတို့၏လုပ်ငန်း/ စီမံကိန်းများ အကောင်အထည်ဖော်ရန်အတွက် ပြည်ပချေးငွေ

အား ပြည်ထောင်စုက ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ ရယူလိုပါက ပြည်ထောင်စုက ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

- (ဃ) အစိုးရငွေတိုက်လက်မှတ်များကို (၂) ပတ်လျှင် တစ်ကြိမ်၊ အစိုးရငွေတိုက်စာချုပ်များကို (၁) လ တစ်ကြိမ် လစဉ်တတိယရက်သတ္တပတ်၏ အင်္ဂါနေ့တိုင်းတွင် ပုံမှန်ထုတ်ဝေ၍ လေလံစနစ်ဖြင့် ရောင်းချပါမည်။
- (င) အစိုးရငွေတိုက်စာချုပ်များကို ဈေးကွက်၏ ဝယ်လိုအားအပေါ်မူတည်၍ တိုးချဲ့ထုတ်ဝေပါမည်။
- (စ) (၃) လ တစ်ကြိမ် လေလံခေါ်ယူခြင်းမပြုမီ လေလံအချိန်ဇယားကို ကြေညာပါမည်။
- (ဆ) စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် အစိုးရငွေချေးသက်သေခံလက်မှတ်များ ထုတ်ဝေခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်တို့၏ အကြံဉာဏ်များရယူ၍လည်းကောင်း၊ ပြည်တွင်း/ပြည်ပဘဏ်များနှင့် ရင်းနှီးမြှုပ်နှံသူများ၏ အကြံဉာဏ်များရယူ၍လည်းကောင်း ဆောင်ရွက်ပါမည်။
- (ဇ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် နှင့် ရန်ကုန်စတော့အိတ်ချိန်းတို့နှင့် ပူးပေါင်း၍ ပြည်တွင်းငွေချေးစာချုပ်ဈေးကွက် တိုးတက်ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ပါမည်။
- (ဈ) ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ ငွေသားလက်ကျန်ကို ထိန်းသိမ်းနိုင်ရန် ပြည်ထောင်စုငွေအဝင်အထွက်များကို ကြိုတင်ခန့်မှန်းတင်ပြစေပြီး ဌာန၊ အဖွဲ့အစည်းများ၏ လအလိုက် အမှန်အဝင်အထွက်များကို စောင့်ကြပ်ကြည့်ရှုခြင်းတို့ကို ငွေတိုက်ဦးစီးဌာန၊ ငွေကြေးစီမံခန့်ခွဲမှုဌာနခွဲက ပုံမှန်ဆောင်ရွက်သွားမည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ငွေတိုက်ဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များဖြင့် ငွေကြေးစီမံခန့်ခွဲမှုကြီးကြပ်ရေးကော်မတီဖွဲ့စည်းထားရှိပြီး ပုံမှန်ဆွေးနွေးညှိနှိုင်းမှုများကိုလည်းဆောင်ရွက်ပါမည်။
- (ည) ပြည်ပကြွေးမြီများကို ပြန်လည်ပေးဆပ်ရာတွင် ပြည်ပချေးငွေရယူထားသည့် အဖွဲ့အစည်းများပေါ်မူတည်၍ ဝင်ငွေအကျိုးအမြတ်ရရှိသည့် အဖွဲ့အစည်းများက ၎င်းတို့

၁၃

၏ရငွေဖြင့် ပြန်လည်ပေးဆပ်စေမည်ဖြစ်ပြီး ဝင်ငွေအကျိုးအမြတ်ရရှိခြင်း မရှိသည့် အဖွဲ့အစည်းများအတွက် နိုင်ငံတော်၏ဘတ်ဂျက်မှ ခွဲဝေလျာထား၍ ပြန်လည် ပေးဆပ်စေမည်ဖြစ်ပါသည်။

- (ဋ) ပြည်တွင်းကြွေးမြီလက်ကျန်တိုးတက်လာခြင်းနှင့်အတူ အတိုးနှုန်းများပါတိုးတက် လာမှုကြောင့် အတိုးစရိတ်များ တိုးတက်မြင့်မားလာမည်ဟု မျှော်မှန်းပါသည်။ နှစ်အလိုက် တိုးမြှင့်လာနိုင်သည့် မျှော်မှန်းချက်မှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၃၀၀ ဘီလီယံခန့် ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ် ၂၅၀ ဘီလီယံခန့် ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျပ် ၃၀၀ ဘီလီယံခန့်တို့ ဖြစ်ပါသည်။

နိဂုံး

၂၀။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် အပါအဝင် ရှေ့လာမည့် (၃) နှစ်အထိ ကြွေးမြီခံနိုင်ရည်ရှိမှု အခြေအနေကို ဆက်လက်ထိန်းသိမ်းပြီး ဆုံးရှုံးနိုင်ခြေများ လျော့နည်းအောင် ကြိုးပမ်းခြင်း၊ ချေးငွေသုံးစွဲမှုများကို ကြီးကြပ်ကွပ်ကဲခြင်းနှင့် စောင့်ကြည့်ကြပ်မတ်ခြင်း၊ ချေးငွေအခြေအနေများကို မှတ်တမ်းတင်ခြင်းနှင့် အစီရင်ခံတင်ပြခြင်းတို့ဖြင့် ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှုများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

၁၂